

လှည့်လည်


GO FORWARD

ပုဂံကညီဘူထံခရုဂျာအတိတ်ပရာ

ယူဝံးတပ်စီမံရူနကိး
ထီဉ်ယာတပ်မနုလဲဉ်.
ဝံးတပ်ပုဒ်အံဉ်စရုလးဖိ
ဒ်သီးကလဲတၢ်ဆူညါ
တက့ၢ်. ၂ဇိ.၁၄:၁၅.

ယနုဒါဒါရံ ၂၀၁၉

ကတၢၢ် ၇၁ နီဉ်ဂံၢ်-၁ ယိယနုဒါဒါရံ ၂၀၁၉ နီဉ် Vol. 71 No. 1 January 2019



Artist - Say Myone

ပုၤကညိၤဘၣ်သံၣ်စ့ၣ် ၂၀၁၉ နံၣ်တၢ်တီၢ်ထူ

လၢထီၣ်ပံၤထီၣ်လၢ တၢ်ကၢၤက့ၤ ပတၢ်န့ၣ်သိၣ်အသံၣ်အလၢ

လိာ်ဖျါ ၃:၁၁, စံး ၁၆:၆, ၅မိၤ ၆:၄-၉, မးသံ ၁၆:၁၃-၁၉

အဲဒ်းထၢၣ်တၢ်ကွဲး

မူဝဲလီၤထူလီၤယံၣ်, သ့တၢ်လၢကစၢ်ယွၤဆၢဒီဖျါပုၤလၢ (၂၀၁၈)နံၣ်, ဒီးဆၢန့ၣ်ပုၤဆူ (၂၀၁၉)နံၣ်အပူၤ ပုၤဒီးအဘျူးထူးဖိုၣ်တီၤ န့ၣ်လီၤ. မံၤယွၤအမံၤဘၣ်တၢ်ဟံၣ်ထီၣ်ထီၣ်ဒီး ဘၣ်တၢ်စံးထီၣ်ပတြၢအီၤလၢ ပဝဲတကၤဘၣ်တကၤ အသုၣ်ကံၢ်သးလဲ, ဒီးအနီၣ်ခိၣ်နီၣ်ကစၢ်န့ၣ်တက့ၢ်. မံၤန့ၣ်ထီၣ်သိၣ်အတၢ်ဆိၣ်ဂ့ၤဆိၣ်ဝါလၢ ကစၢ်ယွၤန့ၣ် ကလီၤဘၣ်လၢပလီၤကိးဂၤဒဲးတက့ၢ်. “ကယံၣ်တၢ်အဂ့ၤအဝါ, ဒီးကယံၣ်တၢ်ဟ့ၣ်အလၢအပုၤ တမံၤလၢလၢန့ၣ်, ဟံၣ်လီၤလၢတၢ်ကပီၤအဟံၣ် လၢထးန့ၣ်လီၤ.” (ယၤကီၢ် ၁:၁၇) မံၤပကအိၣ်ဒီးတၢ်ဟံၣ်လီၤပသးလၢ နံၣ်သိၣ်လိာ်သိၣ်အံၤ ပကအိၣ်မူလူၤတၢ်ဘၣ်ယွၤအသးတက့ၢ်. ပတၢ်ဘၣ်ယိၣ်ဘၣ်ဘီ, ပတၢ်ဝံတၢ်ယိးလၢအယၢန့ၣ် မံၤပကဟံၣ်ထီၣ်လၢပကစၢ်အလီၤခဲလၢကတက့ၢ်. ပကစၢ်အသးအိၣ်ပုၤဒီး မၤစၢၤပုၤလီၤ. ပကစၢ်ယုၣ်ဂ့ၤခဲၣ်လၢအတုၢ်သံအသးလၢပကီၢ် ဒီးထူးထီၣ်က့ၤပုၤလၢတၢ်သံ, တၢ်စံၣ်ညိၣ်ယံၣ်န့ၣ်စံးဝဲ, “ပုၤလၢတၢ်ဘျးအသးဒီး ဝံတၢ်ယိးတၢ်ယၢခဲလၢသ့ၣ်သ့ၣ်, ဟံၣ်ဆူယအိၣ်တက့ၢ်. ဒီးယကဒုးအိၣ်ဘျးသုလီၤ. ဟံးထီၣ်ယနီၣ်ယိးဘီလၢသုလီၤ, ဒီးမၤလီ တၢ်လၢယၤတက့ၢ်. အဂ့ၢ်ဒ်အံၤ, ယသးစူၤဒီးယသးဆိၣ်လီၤယသးလီၤ. ဒီးသုကထံၣ်န့ၣ် တၢ်အိၣ်ဘျးလၢသုသးအကီၢ်လီၤ.” (မး ၁၁:၂၈, ၂၉)

ပဒီယီၤဆူန့ၣ်ထီၣ်သိၣ် ပုၤဒီးတၢ်သ့ၣ်ဖံၣ်သးညီ
န့ၣ်ယွၤအတၢ်ဆၢပုၤ လဲၤဒ်တၢ်ဘၣ်ယွၤအသး



တၢ်ဆၢဂ့ၤ ဆူဖိမုၣ်ဖိ Naw Hannah Trudi Leh

ဖိမုၣ်ဖိ Naw Hannah Trudi Leh ချူးန့ၣ်ဘၣ်နံၣ်အိၣ်ဖျါဆၢက့ၤ (၂)နံၣ် ဖဲဒ်စ့ၣ်ဘၣ် ၂၁သီ ၂၀၁၈နံၣ် အယံၣ် မိမိပါသးစုးဘျူးယွၤ ဒီးဟ့ၣ်မၤဘျုး လဲၤဆူညါမဲးကစံ (၁၅၅, ၂၅၀)ဘးတီတီန့ၣ်လီၤ. စံးဘျူးဘၣ် မိမိပါလၢ အဟ့ၣ်မၤဘျုးတၢ်န့ၣ်လီၤ. မံၤယွၤအတၢ်ဆိၣ်ဂ့ၤ ကဘၣ်သုထီၣ်ဘီ, မံၤဖိမုၣ်ဖိ ကဒီးန့ၣ်တၢ်ကူၣ်သုလၢအထီ, ကဒိၣ်ထီၣ်လၢနီၣ်ခိၣ်ဒီး သး, တၢ်အိၣ်မူဖျါယံၣ်လၢလၢယွၤ ဒီးပုၤကညိၤအမဲၣ်ညါတက့ၢ်.

တၢ်စံးဘျူးဆၢဂ့ၤ ဆူ သးပုၤမုၣ်ထံလၢပုၤ ဒီးသးပုၤလူးလူး

ဖိသဒါစီၤလၢဂီၢ်ဒိၣ်စ့ၣ် ချူးန့ၣ်နံၣ်အိၣ်ဖျါဆၢက့ၤ (၁၆)နံၣ်အယံၣ် မိမိသးပုၤမုၣ်နီၣ်ထံလၢပုၤ ဒီးပါပါသးပုၤစီၤလူးလူး စံးဘျူးယွၤ ဒီးဟ့ၣ်မၤဘျုး လဲၤဆူညါမဲးကစံ (၁၅၅, ၆၀၀)ဘးတီတီန့ၣ်လီၤ. စံးဘျူးဘၣ် မိမိပါလၢ အဟ့ၣ်မၤဘျုးတၢ်န့ၣ်လီၤ. မံၤဖိခွါကအိၣ်ဆူၣ်အိၣ်ခွါပုၤဂံၢ်ဘါ, ကအိၣ်မူလၢပုၤထီၣ်ဘး ဒ်တၢ်ဘၣ်ယွၤအသး ဒီးမိမိအတၢ်မုၢ်လၢအသိး ဒီးယွၤအတၢ်ဆိၣ်ဂ့ၤအါ ကလူၤပိၣ်ထွဲသုခံတဘီယုၤယီတက့ၢ်န့ၣ် မုၢ်ပတၢ်ဆၢဂ့ၤထုကဖၣ်န့ၣ်လီၤ.



နန်ရွဲဒ်အတၢ်ကွဲး

မ်ယွၤအတၢ်ဆိၣ်ဂ့ၤအါ, အဘျူးအဖှိၣ်ကအိၣ်ဒီးယွၤအပုၤကိၤမုၢ်ကိးဂၤတက့ၢ်န့ၣ် မ့ၢ်ယတၢ်ဆာဂ့ၤဒီး ထုကဖၣ်လၢန့ၣ်သီအံၤန့ၣ်လီၤ.

ပလဲၤပူၤကွံာ်န့ၣ်လီၤလံၤဒီး ပတုၤဆူ(၂၀၁၉)န့ၣ်, နံၣ်သီအံၤ ပလိၣ်ဘၣ်ယွၤအတၢ်န့ၣ်ပုၤလၢလၢပွဲၤပွဲၤ န့ၣ်လီၤ.

လၢန့ၣ်သီအံၤတၢ်လၢပကကွၢ်ဆၢၣ်မဲာ်ဒီး တၢ်လၢတၢ်ပုၤတဖၣ်အကီၢ် ပလိၣ်ဘၣ်ပုၤတဂၤလၢ ပက ဒီးသန့ၤပသးဒီးပုၤလၢ ပနၢ်အါဒီးပုၤလၢအကဆုၢ် ပသးသမူအတၢ်လဲၤန့ၣ်လီၤ. တၢ်အံၤတမ့ၢ်ထဲ ပနီၢ်ကစၢ်ဒၣ် ပဝဲဘၣ်. မ့ၢ်စ့ၢ်ကိး ထံကီၢ်လၢအအိၣ်ဒီး တၢ်တကၢ်တကျၢၤ ဒီးတၢ်ခွဲးတၢ်ယၢ်ဒီး တၢ်ဘၣ်ယိၣ်ဘၣ်ဘီ အကတီၢ် ဒၣ်လဲာ်န့ၣ်လီၤ.

တၢ်လၢပကဘၣ်ဆိမိၣ်သပုၢ်ကတၢ်န့ၣ် မ့ၢ်ပကလဲၤတၢ်ဒီးကစၢ်ယွၤန့ၣ်ဒါ, မ့ၢ်တမ့ၢ်ဘၣ်ဒီးပကဃၣ် ပသး လၢကစၢ်ယွၤန့ၣ်ဒါန့ၣ်လီၤ.

ကစၢ်ယွၤအိၣ်ကတဲာ်ကတီၢ် ပတၢ်လဲၤဆူညါအကီၢ်န့ၣ်လီၤ. ပမ့ၢ်လဲၤတၢ်ဒ်ကစၢ်ယွၤကျဲၤတၢ်လၢပကီၢ် အသိးန့ၣ် မ်ပကကွၢ်ထီၣ်တၢ်ဆူယွၤအအိၣ်ဒီး လၢပသ့ၣ်ကံၢ်သးလဲၤအပူၤ ပကဒိကန့ၣ်ယွၤအတၢ်ကတီၢ် လၢအစံးပုၤန့ၣ်တက့ၢ်.

မ်ပကသ့ၣ်နီၣ် ယွၤအတၢ်အၢၣ်လီၤအီၤလီၤ ဒီးလၢန့ၣ်သီအံၤပကပိာ်ယွၤအတၢ်န့ၣ်ကျဲၤဒီး အိၣ်မူ မၤလၢ ကပီၤ ယွၤလၢပတၢ်အိၣ်မူအပူၤတက့ၢ်.

ပွဲၤဒီးတၢ်ဆာဂ့ၤအါ

စီၤစဲမစၢၣ်

နံၣ်ရွဲၣ်

ပုၤကညီဘျၢထံခဝုၣ်ရှၢၣ်

တက်ကစီဉ်



ပုၤကညီဘျာထံခဝုရှာဉ်တၢ်သးခုကစီဉ်ဒီးမံးရှာဉ်ဝဲၤကျိၤ

တၢ်သးခုကစီဉ်ဝဲၤကျိၤ အိးထီဉ် Creative Bible Study တၢ်မၤလိမဲ ခဝုရှာဉ်နံဉ်(၁၀၀) တၢ်စံးဘျးစံးဖိုဉ် တၢ်သ့ဉ်ထီဉ် စးထီဉ်လာယူလံ(၂၄-၂၆)သီ (၂၀၁၈)နံဉ်န့ဉ်လီၤ. လၢတၢ်မၤလိ တဘျီညါအံၤ တၢ်ဆဲးလီၤမံၤ နီၢ်တဂၤယံၢ်ကထိဘးဒီး ကီၢ်အဘျဉ်(၂၀)အချာဉ်စး(၂၄)ဂၤ ဟဲထီဉ်ဝဲဒၣ်တၢ်မၤလိန့ဉ်လီၤ. သရဉ်သိဉ်လိတၢ်တဖၣ် မ့ၢ်ဝဲ (၁)သရဉ်အဲဒတး(တၢ်မၤလိလံာ်စီဆံ့), (၂) တၢ်သိဉ်လိတၢ် သရဉ်ဒိဉ်ဒီးကထာဉ်သီက့ဉ် How to write Sermon, (၃) တၢ်သိဉ်လိခံ သရဉ်ဒီးကထာဉ်ရွှဉ်ကျါ Creative Bible Study န့ဉ်လီၤ.

တၢ်ဒုဉ်တၢ်အိဉ်ဒီးတၢ်ထုကဖၣ်(၃)သီ



ပုၤကညီဘျာထံခဝုရှာဉ်နံဉ်ကယၤ(၂၁)မံးရှာဉ်တၢ်တီၢ်ကျဲၤတၢ်ရဲဉ်တၢ်ကျဲၤပုၤ အိဉ်ဒီးတၢ်ဒုဉ်တၢ်အိဉ်တၢ်ထုကဖၣ်(၃)သီမဲ (၆-၈.၁၂. ၂၀၁၈)နံၤ, တၢ်လီၢ် ကီၢ်ပကိတကူဉ်ဝဲၤလီၢ်, အ့တကီၢ်န့ဉ်လီၤ. ပုၤရဲဉ်လီၤတၢ် သရဉ်ဒိဉ်ကွၢ်လၢယံၤသးတီၢ်န့ဉ်လီၤ. တၢ်သိဉ်လိ(၁) "သးအတၢ်ဒုး" လၢသရဉ်ဒိဉ် ဒီးကထာဉ် သ့ရွှဉ်, တၢ်သိဉ်လိ(၂) "လံာ်စီဆံ့အတၢ်ဘၣ်ထွဲဒီး တၢ်ထုကဖၣ်လၢ သရဉ်ဒိဉ်ဒီးကထာဉ်မဲမစၢၣ်ဒီး တၢ်သိဉ်လိ(၃) "တၢ်ဒုဉ် တၢ်အိဉ်တၢ်ထုကဖၣ်အစိကမီၤ" လၢသရဉ်ဒိဉ်ဒီးကထာဉ်အိနၢၣ်ညီဉ်န့ဉ်လီၤ.

တၢ်ဒုဉ်တၢ်အိဉ်ဘါထုကဖၣ်(၃)သီအတီၢ်ပုၤ ဖးသကိးလံာ်စီဆံ့ဒိတဘျဉ် ဖျီဒီးစးထီဉ်လၢတၢ်ရဲဉ်တၢ်ကျဲၤ စးတုၤအကတၢ်တစု အိဉ်ဒီးတၢ်ထုကဖၣ်ထးသ့န့ဉ်လီၤ. သၢသီအတီၢ်ပုၤ အိဉ်ဒီးဂီၤတၢ်ဘါ, ဟါတၢ်ဘါဒီး လၢခံကတၢ်ဟါအိဉ်ဒီးတၢ်ဟံစီဆံ့သးတၢ်ဘါန့ဉ်လီၤ. တၢ်ရဲဉ် တၢ်ကျဲၤတဘျီအံၤ ခဝုရှာဉ်ပုၤမၤသကိးတၢ် ဟံဖိုဉ်သး(၁၆)ဂၤဒီး လၢကီၢ်(၁၁)ဘျဉ်ပုၤဟဲ(၃၆)ဂၤ ဒဲလၢကံပုၤဟဲသကိး (၅၂)ဂၤန့ဉ်လီၤ.

မိုင်လ်စီဆုကိုအနုနု(၁၀)ပုံငွေစိန်



ကိုမိုင်တင်သးခုကစီနံအံ၊ ဘျးစဲအသးလာ ကိုပသံပိုင်မို့မူး တင်သးခုကစီနံ ဒီးတင်အိုင်ဖိုင်သျှင်လီအသးအိုင်လံ (၂၆)ဖုန့်လီ၊ တင်အိုင်ဖိုင်မုပုငွေအပု(၅၀)န့်ဒီး ကဒးအိုင်ထိုင်ဝဲကိုတဘျှင်န့် မှ်အဝဲသျှင်အတင်မိဖိုဆိန့်လီ၊ လံစီဆုကိုတဒီအိုင်သျှင်လီအသး အိုင်လံ(၁၀)န့်အယိ မသကီးဝဲတင်စဲးဘျးစဲးဖိုင်တင်ဘျှင်တင်ဘါ ဒီးတင်မလိဖဲ (၈-၁၁, ၁၁, ၂၀၁၈)န့်န့လီ၊

ပုဆဲးလီမံအိုင် (၆၈)က ဒီးတင်ဆဲးလီမံနီတက တကလးဘးန့လီ၊ သရဲဒိုင်ဒီးကထာပုယံသးဒီး သရဲအုသုသိုင်လိ လံစီဆု, သရဲဂျှင်ယံ သိုင်လိပုကွင်သိလအဂုဒီးအဒုအဒါ ထိုင်မံ, သရဲဒိုင်ဒီးကထာပုသိကိုင်သိုင်လိ ဒိုင်နုပုကွင်သိဂု, ပု ကတိတင်ဘျှင်ထွဲ မိုင်လ်စီဆုကိုအါဆုညါ မှ်ဝဲ သရဲဒိုင်

ဒီးကထာပုအီနုညိုင်, ပုသိုင်လိတင်သးဝံင်မှ် သရဲစဉ်ဂျှင်မိုင်ဒီး သရဲဇိုင်စိလု, သရဲထိထိအိုင်သိုင်လိ တင်အိုင်ဖိုင်သရဲဒီးအမူအဒါ, သရဲဒိုင်အဝဲးဆုဖိ သိုင်လိတင်ဒးဒိုင်ထိုင်ခိုင်နုပုကွင်သိဂု, ဒီးလာ တင်ကတိလီဆိတဒီ ပဒိုင်စီနီနုမုန့်, တံစီရုဘျှင် ဒီးစီတင်မှ်ထု တဖပံ တံးန့ဝဲမူဒါလီ၊

(၁၁.၁၁. ၂၀၁၈)န့ မှ်မုနီနုဒိုင်ဒီး ပုစံတဲတဲလီတင် မှ်ဝဲ သရဲမုနီဒိုင်အဲးစထာပုသုန့လီ၊ မူးတဘျီအံ ပုဟဲခဲလက် အိုင်ဝဲ(၁၁၀)ကန့လီ၊ တင်တီထုမှ်ဝဲ “တင်မှ်ပုကွင်သိလအဂု” (ယံ ၁၀း၁၁-၁၆, ယဂါ ၁၃း ၂၀- ၂၁, စကါ ၁၁း၁၅, ယယး ၃၄း၁၁- ၁၃) န့လီ၊

သရဲဒိုင်ဒီးကထာပုသိကိုင်



တင်ဆာဂုဆုနီတင်သုဆိ

နီတင်သုဆိ ချးနုနုအိုင်ဖိုင်ဖျိုင်ဆာကု (၁၁)ဝိဖဲ(၁၈.၁. ၂၀၁၉) အနုအယိ မိမိဒီးပါပါ သးရဲစဲးဘျးယွဒီးဟုင်မာဘျှင် လဲဆုညါ မဲးကံ (၅၀,၀၀၀)ဘးတီတီန့လီ၊

စဲးဘျးဘျှင် မိမိပါပါလအဟုင်မာဘျှင်တင်န့လီ၊ မိယွအမဲင် ကလဲယုင်တင်ဒီးသုထိဘိ, မိဖိမုနီဖိ ကဒိုင်ထိုင်လအတင်ဘျှင်ယွ အသးဒီးပုကညိအသး, ကကဲထိုင် ဖိမုနီလုင်ဒိုင်ပုဒိုင် လအမာ သးရဲမိပါအသးတကုန့မှ်ပတင်ဆာဂုထုကဖိုင်န့လီ၊

၆

(၂၀၁၀) နှင့် တညီတျော်တို့အတင်လဲတရုံးသး



ဒီးတင်ဟူးတင်ဂဲလီဆီတဖၣ်

ယနူအါရုံ



ကိုတပ်ပညိၣ်ကွၢ်စိ

- မှ်ဒ်သီးကညီဖိလံသျှာ်ဘိၣ်သးစၢ်တဖၣ် ကသ့ကွဲး, သ့ဖးကညီကို အဂီၢ်
- ကသ့အဲၣ်အကိုၣ်ဒီးသ့ကတီၢ်ဝဲဂ့ၤဂ့ၤအဂီၢ်,
- ကသ့ၣ်ညါ ကညီ တၢ်စံၣ်စိတဲးဒီး ကညီအလုၢ်လၢ် ထူသနူ တၢ်ဆဲးတၢ်လၢအဂီၢ်န့ၣ်လီၤ.

(၂၀၁၀) နှင့် ကညီကိုတၢ်ဟူးတင်ဂဲလီဆီအသး

- ဖဲလဲဖဲဒီးတြုအါရုံ(၁၀)သီ မှ်တၢ်တူၢ်လီၢ်ကိုဖိလၢ (၂၀၁၀) နှင့် တၢ်မၤလိန့ၣ်အဂီၢ် ဒီးကိုစးထီၣ်ဖဲ (၁၀) သီန့ၣ်လီၤ.
- လါမၢ်ရး(၁၀)သီန့ၣ် ကိုဖိမိၢ်ဟ်ဒီးကိုသရၣ် တၢ်ထံၣ်လီၢ်အိၣ်သကိး
- လါအ့ၣ်ဖြၣ်(၂၁-၂၀)သီ မှ်ကိုပျၢ်ကသ့ၣ် တၢ်တဘျီန့ၣ်လီၤ.
- ကိုအိးထီၣ်က့ၤဖဲလါမ့(၅)သီန့ၣ်လီၤ.
- လါယူလံ(၇-၁၄)ကိုပျၢ် ကသ့ၣ်ခံဘျီတဘျီဒီး ကိုအိးထီၣ်ကဒါက့ၤ လါယူလံ(၂၁)သီန့ၣ်လီၤ.
- လါစဲးပတ့ဘၢၣ်(၂၉)သီ, တုၤအိးကထိဘၢၣ်(၆)သီ မှ်ကိုပျၢ်ကသ့ၣ် (၃)ဘျီတဘျီ
- လါအိးကထိဘၢၣ်(၁၃)န့ၣ်ကိုအိးထီၣ်က့ၤ
- လါနီၣ်ဝ့ဘၢၣ် (၁၇)သီ - ကိုန့ၣ်ကတၢ်တၢ်ဒီးစဲး

- လါဒါစ့ဘၢၣ်(၁)သီ - န့ၣ်ကတၢ်ကိုပျၢ်အမူး
- လါဒါစ့ဘၢၣ်(၁)သီ(၂၀၁၀) နှင့် တုၤဖူးတြုအါရုံ(၃)သီ, (၂၀၁၉) နှင့် မှ်တၢ်ကီၢ်ခါကိုပျၢ်အဆၢကတီၢ်န့ၣ်လီၤ.

ကိုထီၣ်အဆၢကတီၢ် - မှ်ဘျၢ်န့ၣ်(မၢ်ယုန့ၣ်) ဟါ ၃:၀၀-၅:၀၀န့ၣ်ရံၣ်
 ကိုထီၣ်တၢ်လီၢ် - 3 Salcott Rd, Girrawheen, 6064
 (Girrawheen Baptist Church)

(၂၀၁၀) နှင့် ကညီကိုတၢ်ဟူးတင်ဂဲလီဆီတဖၣ်

- ဖဲလဲအ့ၣ်ဖြၣ်, လါယူလံ, ဒီးလါနီၣ်ဝ့ဘၢၣ်- တ(Term)တဘျီ ကိုသရၣ်ဒီးကိုဖိမိၢ်ဟ် တၢ်ဖိၣ်ထီၣ်အသး အိၣ်ယုဒီး ကိုကရူၢ်တၢ်ပြၢ
- လါဖူးတြုအါရုံ(၁၀)သီ - ကိုသရၣ် တၢ်မၤလိ
- လါမၢ်ရး(၁၀)သီ - ကိုသရၣ်ဒီးကိုဖိမိၢ်ဟ်တၢ်ထံၣ်လီၢ်အိၣ်သကိး
- လါမ့(၁၀)သီ - ကိုတၢ်ယုအါထီၣ်စ့တၢ်ဟူးတင်ဂဲ
- ယူလံ (၁၄)သီ- ကိုသရၣ်တၢ်တၢ်ပိၣ် ဒီးကတီၢ်ကတီၢ် တၢ်သိၣ်လိ ပိးလိ
- နီၣ်ဝ့ဘၢၣ်(၂၄)သီ - School Camp အိၣ်ယုဒီးကိုဖိ ကိုသရၣ်ဒီးကိုဖိမိၢ်ဟ် တၢ်ရူၢ်လီၢ်အိၣ်သကိး, Picnic (ဘၣ်ယးတၢ်လီၢ်တၢ်ကျဲ, ကဆဲးကျိးက့ၤကိုဖိမိၢ်ဟ်လၢခံ)





(ကြီးခိုင်)

ကညီကျိက်ကို သးအိဉ်စံးဘျူးဘဉ်ကွာ ကိုဖိမိဟ်တဖဉ် လာဟ့ဉ်ဂံၢ်ဟ့ဉ်ဘါဒီး ဆုာဖိဆုာလံၤလာကမာလိကွာ ပကျိဒီးတၢ်ဆဲးတၢ်လအာယိန့ဉ်လီၤ ပသးအိဉ် စံးဘျူးဘဉ်တၢ်အိဉ်ဖိဉ်ခိဉ်န့ဉ် လာအဆိဉ်ထွဲမၤစာပုၤ လာကျဲအါဘိဒ်သိးကညီကျိက်ကိုအံၤကမူဒီး အိဉ်ဂၢ်ဆိးကျာဝဲအါန့ဉ်လီၤ



Emmanuel Karen Baptist Church of WA Inc.
စံးမၤနူးအုလးကညီဘျူထံတၢ်အိဉ်ဖိဉ်, ကီၢ်ဆိးစၢ်ထွဲလံၤယဉ်မုာ်န့ဉ်
3 Salcott Road, Girrawheen 6064 . Contact: 0410 227 331

တၢ်စံးဘျူးစံးဖိဉ်ဆာဂုၤဆာဝါ

ကီၢ်တကူဉ်လံာ်စီဆုံကိုဖျိကို(၆၀)ဖုတဖု ခွဲးလီၤဆီတဖဉ် န့ဉ်ဘဉ်တၢ်ခွဲးတၢ်ယာ် လာကမာန့ဉ်ဘဉ် ပါသရဉ်စာလမိဉ် (ကိုခိဉ်မၤဟံၤစာတၢ်)အနံၤအိဉ်ဖျဉ်ဆာကွာ ဝဲ(၁၁.၁၂.၂၀၁၈)အနံၤ ဒီးမၤတုာ်ဘဉ်တၢ်ဖိးတၢ်မၤတဖဉ် ဝဲကီၢ်တကူဉ် လံာ်စီဆုံကိုအံၤ ၁၆နံဉ်ဂလါ၁၁သီအယိအယိ စံးဘျူးဘဉ်ယွၤ, စံးဘျူးဘဉ်ပါသရဉ်စာလမိဉ် ဒီးသးခုတူၢ်လီၤ တၢ်ခွဲး တၢ်ယာ်အံၤန့ဉ်လီၤ ဟံးန့ဉ်တၢ်ဆာကတီၢ် လာပုၤဟၤလီၤဆုဉ်နီၤ သရဉ်စာလမိဉ်(တံစၤ), တၢ်ထုကဖဉ် အိးထီဉ် လာသရဉ်ဒွဲမိဉ်, တၢ်စံဉ်တံၤတဲလီၤလာ သရဉ်ပါစ့ဉ်, တၢ်ကတီၢ်Birthdaycake အဂီၢ်လာ သရဉ်အဲဉ်တၢ်မူ တၢ်ထုကဖဉ်အလာအပုၤလၢ သရဉ်ထံဖီ ဒီးသးဝံဉ်ဘဉ်နံၤအိဉ်ဖျဉ်အတၢ်သးဝံဉ်အမုာ်ဖိ လာသရဉ်ထီန့ဉ်(စီထီန့ဉ်-ခွံဉ်ခွဲးပျီ) ကွဲးယာ်ဝဲ ဒီးသရဉ်စာလမိဉ်(တံစၤ)အတၢ်သးဝံဉ်ဖိတဖဉ်န့ဉ်လီၤ. မံယွၤဆိဉ်ဂုၤဘဉ် ပါသရဉ်, မါသးဘိဒီးဖိမုာ်ဖိခံၤ, မိခရံၢ်အိဉ်ဖျဉ် ဒီးန့ဉ်ထီဉ်သီ တၢ်ဆိဉ်ဂုၤဆိဉ်ဝါ အါကလီၤဘဉ်လာသုလီၤထူးထူးတီၤတီၤတက့ၢ်န့ဉ် မ့ၢ်ပခွဲးလီၤဆီတဖဉ် ထုကဖဉ်ဆာဂုၤဘဉ်သုလီၤ.



စီထီန့ဉ် (ခွဲးလီၤဆီ ၁၅-ဂၤဘဉ်စး)

လာတၢ်သးခုစံးဘျူးယွၤအပုၤ သရဉ်ထီန့ဉ် ဟ့ဉ်မၤဘျဉ်လဲၤဆူညါမဲးကစံ ခံကလးဘးတီၢ်န့ဉ်လီၤ. စံးဘျူးဘဉ် သရဉ်လာဟ့ဉ်မၤဘျဉ်တၢ်န့ဉ်လီၤ. ဆာဂုၤဘဉ် ပါသရဉ်ဒီးဟံဉ်ဖိယိဖိ, ကိုဖိတဖဉ် လာမံယွၤ ကဆိဉ်ဂုၤသုထူးထူးတီၤတီၤ, မိသုကမုာ်လၢသးခုဘဉ်လာယွၤဘိမုာ်တၢ်မၤအပုၤ ထီဘိတက့ၢ်.



တက်ပင်စုသရော်ဒုလ္လန်

ယနူးအါရုံ



သရော်ဒုလ္လန်မှာ မိဂွံဖးဒိုင်တက်အိန်ဖိုင်သရော် လာ ကီၢ်အဝဲၣ်ဘျဲးပိၣ်လဲၣ်ပုၤကျိၢ်တကျိၢ်န့ၣ်လီၤ. မ့ၢ်သရော်ကၤဘၤအလံၤဒီးသရော်လူသၢၣ် အဖိခွါန့ၣ်လီၤ. သရော်ဖျိထီၣ်ယွၤဂ့ၢ်ပိညါဖျိစိမိၤဖဲ(၁၉၈၆)န့ၣ်ဝံၤ ဖဲလိမ့ၤ(၁၃)သီန့ၣ်လီၤကွၢ်တက်အိန်ဖိုင်န့ၣ်လီၤ. သရော်အံၤ ကွၢ်တက်အိန်ဖိုင်ပုၤထီၣ်(၃၃)န့ၣ်ဝံၤ တက်ဒီးဟံစုအီၤဖဲအီးကထိဘၢၣ်(၂၀)သီ, (၂၀၁၈)န့ၣ်လီၤ.

တက်ဟံစုတဘျီအံၤ ပုၤဟၤလီၤဆွၢ်နီၤမ့ၢ်သရော်ဒိုင်စိလဲလုၢ်ပုၤစံၣ်တဲာ်တဲာ်လီၤတက်မ့ၢ် သရော်ဒိုင်ဒီးကထာၣ်စဲမာၣ်ထီ(ကီၢ်န့ၣ်ခွဲၣ်), ပုၤသိၣ်လီၤသီလီၤသရော် မ့ၢ်ဝဲသရော်ဒိုင်ဖိတဲာ်, ပုၤသိၣ်လီၤ တက်အိန်ဖိုင်ဖိ မ့ၢ်သရော်ဒိုင်ကီၢ်န့ၣ်ကီၢ်(ကီၢ်သရော်သမိန့ၣ်ခွဲၣ်), ပုၤဒူးလိာ်ထီၣ်ကီၢ်လံာ် မ့ၢ်သရော်ဒိုင်ဖိလျှံၤစ့, ပုၤထုကဖၣ်မ့ၢ် သရော်ဒိုင်ဆၢၣ်ဖိမူန့ၣ်လီၤ. ပုၤလာဟ့ၣ်ထီၣ်တက်သ့ၣ်ဝံၣ်သးဆၢတဖၣ်မ့ၢ် မိဂွံဖးဒိုင်တက်အိန်ဖိုင်ဒီးမလဲးတက်အိန်ဖိုင်သ့ၣ် တဖၣ်န့ၣ်လီၤ. ပုၤကတိၤဖဲးဘျဲးကွၢ်တက်လၢအံၤမ့ၢ်ဖိုင်စၢၤဆၢၣ်ကထြၢၣ်န့ၣ်လီၤ.

ထုထုအ



ထံပုၤလုၢ်တက်သးခုကစီၣ်ပျီတက်ပင်စိဆံၣ်သဂီၣ်

ထံပုၤလုၢ်တက်သးခုကစီၣ်ပျီ, ဒီလုၣ်ကီၢ်မုၢ်လီၤန့ၣ်, ထီတဟိတက်ဟဟံစိဆံၣ်သဂီၣ်ဖဲ(၉.၁၂.၂၀၁၈)န့ၣ် အိၣ်ဘျဲးနံၤဂီၤ(၈၅၀၀)န့ၣ်ရံၣ်အဆၢကတီၢ်န့ၣ်လီၤ. မ့ၢ်တက်သးခုဖးဒိုင်လၢ ကီၢ်တကူၣ်, ကီၢ်ဟံကတး, ကီၢ်ပသံၣ်ပိမ့ၢ်, ကီၢ်မိမ့ၢ်, ကီၢ်ချၢၣ်လွံၤထူၣ်ဒီး ကီၢ်တီအူဘျဲးမိပုၤထံဖိကီၢ်ဖိတဖၣ် လၢဟဲအိၣ်ဟဲဆိးဖဲတက်လီၢ်အံၤန့ၣ်လီၤ. လၢတက်တဆိကမိၣ်အပုၤ သရော်ဒိုင်ဖျိအဲးဖိခး(တမံၤလီၤဆီ) လၢကီၢ်အီးစလ္လီယုၣ်စ့ၢ်ကီး ဟဲတုၤဝဲ ဒီးမ့ၢ်တက်ဆိၣ်ဂ့ၤလၢ တက်ဟံစိဆံၣ်သဂီၣ်တဘျီအံၤန့ၣ်လီၤ.

ပုၤကိးကဒဲးဖဲမ့ၢ်တဂီၤအံၤ ပုၤဝဲဒီးတက်သးခုအိၣ်အါန့ၣ်လီၤ. သးခုစဲးဘျဲးဘၢၣ်ကွၢ် ဒီပုၤတီၤလၢခရိၣ်ပုၤတဖၣ် အတံၤမၤစၢၤ ဆိၣ်ထွဲလၢသဂီၣ်တက်သ့ၣ်ထီၣ်အဂီၢ် လီၤဆီဒိုင်တက်ဖဲဝါဖိ(ကီၢ်အမဲရကၤ) လၢတက်ဟ့ၣ်ဂံၢ်ဟ့ၣ်ဘါဒီး သရော်မုၢ်ခါရထံၣ်လၢ တက်ဟ့ၣ်ဟိၣ်ဒိုင်လီၢ်န့ၣ်လီၤ. တက်သ့ၣ်ထီၣ်တက်ဘါသဂီၣ်န့ၣ် ပုၤထီၣ်(၈၅)ဇျၢၣ် ဖဲ(၂၀၁၈)န့ၣ်အံၤန့ၣ်လီၤ.

ထုတက်ကံးယာ်ဖါဂီၤ

တၢ်ကွဲမ့ၢ်လိၤဆိ

ပဝဲ ပုၤမၤသကိးတၢ်လၢခၢၣ်အပူၤတဖၣ် ပမ့ၢ်ပုၤမၤသကိးတၢ်တဖုလၢ မၤစၢၤတၢ်သ့ၣ်ထီၣ်ဘီၣ်ထီၣ် တၢ်ဘၢယွၤသၢၣ်န့ၣ်လီၤ. စးထီၣ်ဒီးခဲအံၤ, ပမၤသကိးဘၣ်တၢ်လၢ တၢ်သ့ၣ်ထီၣ်တၢ်ဘၢယွၤသၢၣ် ပုၤထီၣ်(၇၅)ဇျာၣ် ဖဲ(၂၀၁၈)န့ၣ်အံၤအယိ ပကအိၣ်ဒီး တၢ်စံးဘျးစံးဖိၣ်အံၤ “မူးဖးဒိၣ်” န့ၣ်လီၤ.

ပကွဲမ့ၢ်ဘၣ် ပုၤကညီဘျာၣ်ထံၣ်ခဝဲရၢၣ်ဖိလံၤကိးဂၤ, ပုၤဘျာၣ်ထံၣ်ဒီဖရဲး ဒီးခွဲၣ်ဘိၣ်စံၣ်ယုၣ်အဲး(၆)အံၤ, ကညီမၤဒၣ်တၢ်တဖၣ် ဒ်တၢ်ဘၣ်ထွဲအသိး လၢကဟံးသးခဲစံးဘျးသကိးယွၤ လၢအမၤတၢ်အိၣ် လၢပကိၢ်အယိန့ၣ်လီၤ.

“တၢ်ခွဲးတၢ်ယၢ် ဒီးတၢ်ဆိၣ်ဂ့ၤလီၤဆီလၢပဂီၢ်”

ပုၤလၢအဟံးဝဲလၢယွၤအမံၤန့ၣ် မိအဘၣ်တၢ်ဆိၣ်ဂ့ၤတက့ၢ်.

လၢတၢ်စံးဘျးဆိ

ဖုတၢ်ကံးယၢ်ဖါဂီၤ

(ခၢၣ်စး)ပုၤမၤသကိးတၢ်လၢခၢၣ်အပူၤတဖၣ်

Double Joy

- ၁. တၢ်စံးဘျးယွၤအံၤ “မူးဖးဒိၣ်” ဆိဖျိသရိၣ်တၢ်သ့ၣ်ထီၣ် ပုၤထီၣ်(၇၅)ဇျာၣ်
- ၂. သရၣ်ဒိၣ်မိၣ်ကိၣ် (တၢ်အိၣ်ဖိၣ်သရၣ်) ဒီးသရၣ်မုၢ်စုစုကိၣ် (BF), ၂၅န့ၣ် တၢ်ဖျိစုတၢ်စံးဘျးယွၤ တနံၤယိ, တဘျီယိ, တၢ်စံးဘျးယွၤန့ၣ်လီၤ.

တၢ်ရဲၣ်တၢ်ကျဲၤ

မုၢ်နံၤ - ၁၉.၁.၂၀၁၉ (မုၢ်ဃုနံၤ)

ဆၢကတီၢ် - ဟါ(၂:၀၀)န့ၣ်ရဲၣ်

တၢ်လိၣ် - တၢ်သ့ၣ်နီၣ်ဖုသၣ်ဖျါၣ်ဘျီၣ်ရိၣ်

KBTS

အိၣ်ဒီးန့ၣ်ထီၣ်သီတၢ်ဆိၣ်ဂ့ၤ, တၢ်ပၢ်ဖိၣ်တၢ်ဟ့ၣ်လၢတၢ်ကဲဘျးအဂီၢ်န့ၣ်လီၤ.
တၢ်တူၢ်လိၣ်မုၢ် - ဟါတၢ်အိၣ် (လီၤယံၤ, လီၤဘူး) ကမျၢၢ်ကိးဂၤ

တၢ်ဆၢဂ့ၤ ဆူဖိမ့ၢ်နီၣ်ကွဲန့ၣ်ကပီၤ



ဖိမ့ၢ်ဆဲးနီၣ်ကွဲန့ၣ်ကပီၤ ချးန့ၣ်နံၤအိၣ်ဖျါၣ်ဆၢက့ၤ (၁၆)ဝိဖဲနီၣ်ဝဲဘၣ် (၃)သီ ၂၀၁၈န့ၣ်အယိ မိမိသရၣ်မုၢ်ရၤယုန့ၣ် ဒီးပါပါသးစုစံးဘျးယွၤ ဒီး ဟ့ၣ်မၤဘျာၣ် လဲၤဆူညါမဲးကစံ (၁၅၅၂၅၀)ဘးတီတီန့ၣ်လီၤ.

စံးဘျးဘၣ် မိမိပါပါ လၢအဟ့ၣ်မၤဘျာၣ်တၢ်န့ၣ်လီၤ. ဆၢဂ့ၤဘၣ်ဖိမ့ၢ် လၢကဒိၣ်ထီၣ်လၢသ့ၣ်လၢသး, ကလဲၤခိဖျိတၢ်အိၣ်မူလၢတၢ်သ့ၣ်ညါယွၤ ထီၣ်ဘိကမ့ၢ်ပုၤဘၣ်ဆိၣ်ဂ့ၤ, ယုၣ်ဒီးမိမိ ဒီပုၤဝဲၣ်ခွဲၣ်ဖိထၢဖိတက့ၢ်န့ၣ် မ့ၢ် ပတၢ်ဆၢဂ့ၤထုကဖၣ်န့ၣ်လီၤ.



ဗုဒ္ဓဇာတိသီတင်းကျွတ်နေ့အထိမ်းအမှတ်အသုံးမူအဖွဲ့အစည်း ဗုဒ္ဓဇာတိ



ဗုဒ္ဓဇာတိသီတင်းကျွတ်နေ့ အိပ်ပျော်ထိပ်ဖဲ (၂၄.၅.၁၉၂၃) နှင့် ဖဲကျွတ်တီသဝီန့ဉ်လီၤ အဟံမ့ၢ်ဖဲ ဗုဒ္ဓဇာတိသီတင်းကျွတ်နေ့(ကျွတ်တီတံအိဉ်ဖိဉ်သရဉ် အဆိကတဂါဖဲတံအိဉ်ဖိဉ် ဟဲက့ၤသ့ဉ်လီၤက့ၤအသးဖဲ ကျွတ်တီသဝီ) ဒီးအဟံမ့ၢ်ဖဲ ဖဲသရဉ်မုဉ် မုဉ်စဉ်န့ဉ်လီၤ အဒိပုၢ်ဖဲအိဉ် (၉)ဂၤအကျါအဝဲမ့ၢ်ပုၤ(၇) ဂၤတဂၤ န့ဉ်လီၤ အဝဲမၤလိတံလၢဖျဉ်ဖိမိ(၂) န့ဉ် ဒီးတံဒုးဖးဒိဉ် ခံဘျီ တဘျီကဲထီဉ်အယိ ဖဲ(၁၉၄၂) န့ဉ်န့ဉ် ဘဉ်အိဉ်ပတုာ်လၢတံမၤလိ အပူၤ ဝံအလီၢ်ခဲ အဝဲလဲၤမၤလိတံလၢ အ့စ့ဉ် ပုၤကညီလိာ်စိဆုံကို လၢ(၁၉၄၇) န့ဉ် ဖဲက့ၤအိးထီဉ်က့ၤ အဆၢကတီၢ်ဒီး ဖဲ(၁၉၄၈) န့ဉ် ဖဲအဲကလံးလိာ်စိဆုံကိုအိးထီဉ်န့ဉ် အဝဲန့ဉ်လီၤမၤလိက့ၤဘဉ်တံလၢ ကိုဝဲန့ဉ်အပူၤလီၤ ထံကီၢ်တံတမုာ်တခုဉ်အိဉ်ထီဉ်လၢ (၁၉၄၉) န့ဉ် အယိ ဘဉ်အိဉ်ပတုာ်လၢတံမၤလိတံလီၢ် ဒီးတုၤတံမုာ်တံခုဉ်ထီဉ် န့ဉ် န့ဉ်လီၤမၤလိက့ၤတံဒီး ဖျီထီဉ်အဲကလံးလိာ်စိဆုံကို (BDS) လၢ(၁၉၅၂) န့ဉ်ဒီးမၤန့ၢ် (B.Th) န့ဉ်လီၤ အဝဲဖျီထီဉ်တဘျီပီ ပုၤကညီဘျာထံခဝဲဂ့ၢ်ကိးအီၤလၢ ကမၤတံလၢ လဲၤဆူညါဖဲက့ၤတး (ဖဲန့ဉ်အခါကမ့ၢ် စ့ၤမ့ၤန့ၢ်က့ၤတး) ဒ်တးဒိဉ်တဂၤအသးန့ဉ်လီၤ န့ဉ်လီၤမၤတံလၢ(၁၉၅၃) န့ဉ် ဒီးတနံဉ်ယိန့ဉ် ဒီးတ့ဒီးဖျီအသးဒီး ပဒိဉ်ဒုးဘျးရွှဉ်န့းအဖိမုဉ် သရဉ်မုဉ်ကြးစဲ ဖဲ(၂၂.၄. ၁၉၅၃) ဖဲသမဲ တံဘါသရိဉ်န့ဉ်လီၤ အဝဲမၤတံလၢ လဲၤဆူညါဝဲလီၢ်သၢနံဉ်ဝံၤ ပုၤ ကညီဘျာထံခဝဲဂ့ၢ်ကိးကဒီးအီၤ ဘဉ်ဆဉ်မ့ၢ်လၢကျွတ်တီတံအိဉ်ဖိဉ် လိဉ်ဘဉ်က့ၤအီၤ ဒီးတပျဲအီၤလၢဘဉ်အယိဖဲ(၁၉၅၆) န့ဉ်န့ဉ် ဟဲက့ၤ မၤသကိးတံဒီး အဟံသးပုၤပုၤထီဉ်တနံဉ်ဝံၤ ဖဲ(၁၉၅၇) န့ဉ်, လါအုဉ် (၂၁) သီန့ဉ် ဘဉ်တံဟံဂံၢ်ဟံကျၢၤအီၤလၢ အဟံအလီၢ်ဒီးတနံဉ်ယိ န့ဉ် ဒီးတံဟံစုန့ဉ်လီၤ

ဗုဒ္ဓဇာတိအံၤ ထီဉ်ဖိအဖိမုဉ်ဖိခွါလွံၤဂၤ လၢအမ့ၢ် သရဉ်မုဉ်လွံၤဖိ+သရဉ်ဒိဉ်ဖဲမၤသီသး, သရဉ်ဒိဉ်လုဘူးစတီစဉ်+ သရဉ်မုဉ်ဆဲးမုာ်, နီၢ်အဲမလ့ဉ်+သးပုၤဒုးယုလး, နီၢ်ဆဉ်ဂုၤ+ ပဒိဉ် ထီရွှဉ်တဖဉ် ဒီးအိဉ်ဒီးအလံၤ(၁၀)ဂၤဒီးလီၤ(၅)ဂၤန့ဉ်လီၤ

ဗုမ့ၢ်ပုၤတဂၤလၢ အအဲဉ်ဖးလိာ်စိဆုံဒီး မ့ၢ်ပုၤ အိဉ်ဟ့ဉ် တံမၤဘျာထံမၤတီၢ်လီၤဆီဒိဉ်မးတဂၤလီၤ ဗုမ့ၢ်ပုၤတဂၤ လၢအအိဉ်ဒီး မံးနံၤကမ့ၢ်, အိဉ်ကစုဒု, ကတီၢ်တံကပုာ်လုာ်, ဆိဉ်လီၤအသး, တူၢ်ဆါ ဒိဉ်ဆါအသး, ဟံစိဆုံအသးလုၤတုာ်လုၤတီၢ်န့ဉ်လီၤ

ဗုဒ္ဓဇာတိအံၤ အိဉ်ဒီးတံကုဉ်ဘဉ်ကုဉ်သုလၢ နီၢ်ခိ, နီၢ်သး အမံးညါ ဒ်ပုၤဒိဉ်တဂၤအသး အိဉ်စုာ်ကိးဒီး တံစုသုအတံၢ် မၤတဖဉ် န့ဉ်လီၤ ဗုမ့ၢ် ဒိဉ်န့ၢ်, ပုၤမၤ သကိးတံၢ် အဂ့ၤတဂၤလၢကပီၤ, ကီၢ်, ခဝဲဂ့ၢ်ဒီးတံသးခကစိဉ် တံမၤတဖဉ်အကီၢ်န့ဉ်လီၤ အဝဲကွဲးကွီထံ လိာ်စိဆုံအဒိပညီတဖဉ် ဒီးလၢအတံကွဲးတဖဉ်အကျါ လိာ်တံန့ဉ်ကျဲ ဘဉ်ထွဲဒီးတံဘျာထံတံဘါအံၤ ဘဉ်တံထုးထီဉ်က့ၤအီၤလၢ ကီၢ်တကုဉ် လိာ်စိဆုံကို ဒီးဘဉ်တံသုအီၤလၢ တံသိဉ်လိမၤယုတဖဉ်ဒုဉ်လိာ်လီၤ

လၢယွၤအတံၢ်မၤ(၆၅) န့ဉ်အတီၢ်ပူၤ ဒ်ပုၤလၢအမၤတံၢ် ဂုၤဂုၤကလိာ်တဂၤအသး အဝဲဘဉ်တံမၤလၢကပီၤအီၤလၢ တံအိဉ် ဖျီဉ်, ကပီၤ, ကီၢ်, ပုၤကညီဘျာထံခဝဲဂ့ၢ်, ကီၢ်ပံးယီၤဘျာထံခဝဲဂ့ၢ်, ပုၤကညီဘျာထံယွၤဂံၢ်ပိညါဖျဉ်ဖိမိ, ကီၢ်ပံးယီၤစၢဖျိဉ်ယွၤဂံၢ်ပိညါ ဖျဉ်ဖိမိမၤတဖဉ်ဒီးလၢအကျါ ဘဉ်တံဟ့ဉ်လၢကပီၤစုာ်ကိးအီၤ F.D.C.S., D.D တဖဉ်န့ဉ်လီၤ

ဗုဒ္ဓဇာတိအံၤ ကစံၢ်ယွၤဟံမုအီၤတုၤဆူ (၉၆) န့ဉ်အပူၤ ဒီးကစံၢ်ယွၤဒုးအိဉ်ဘျးက့ၤအီၤဖဲ (၂၀.၁၁. ၂၀၁၇) မုာ်ခဲနံၤ မုာ်နုၤ (၁၁.၃၀) န့ဉ်ရံဉ်အဆၢကတီၢ်န့ဉ်လီၤ

